

၁) ပြန်လှန်လေ့ကျင့်ခန်းများ

၂) “-၂” နှင့် “-၆” လေ့ကျင့်ခန်းများ

ကျ၊ ကြ၊ ချ၊ ခြ၊ မျ၊ မြ၊ ပျ၊ ပြ .....

ကျွန်မ၊ ကျောင်းသား၊ ကြယ်၊ မျက်နှာ၊ အပြာရောင်၊

အဖြူရောင်၊ မျက်မှန်၊ အချိန်၊ ပျား၊ မြင်း၊

၃) အောက်ပါတို့ကို သတ်ပုံခေါ်ပါရန်။

ရာသီဥတု၊ လူကလေး၊ စနေနေ့၊ ပထမဆု၊ ခဏခဏ

၄) အရေး လေ့ကျင့်ရန် (မရေးမှီ စာလုံးပေါင်း၍ရွတ်ဆိုလေ့ကျင့်ရန်)

ဖားကလေး၊ ယနေ့နေ့သာ၏၊ အလယ်ကလူ၊ စပါးနယ်နေသည်၊

စောစောလာသလား၊ အားပေးကူညီပါ၊ ဖေဖေ မေမေ မာပါစေ၊ ကုလားပဲစားပါ

၅) အိမ်စာ (attached)

၆) သင်ပြီးသောကဗျာများ ပြန်လည်ရွတ်ဆိုလေ့ကျင့်ရန်

အိမ်စာ

အမည် -----

ရက်စွဲ -----

ဖားကလေး

ယနေ့နေ့သာ၏

အလယ်ကလူ

စပါးနယ်နေသည်

စောစောလာသလား

အားပေးကူညီပါ

ဖေဖေ မေမေ မာပါစေ

ကုလားပဲစားပါ